

复过来了。

တမ္မားတမ္မားတိ နါ <t-hmei: t-hmeit> = တမ္မား

တမ္မားနှင့် နါ <t-hmaun'> 烦人的事, 麻烦事: စာကိုအေားအေား ခေါ်ခေါးမှကြည့်ရတဲ့၊ ကလေးတွေက ~ မိန့်ပက ~ နဲ့။ 孩子吵老婆叫的, 一点也不能安安静静地看书。

တမ္မားတဗူးနှင့် နါ <t-hmaun' t-bu> = တမ္မား

ထဗိုင်း နါ <t-hmain:> 【植】使君子 Quis qualis Indica

ထမ္မား ဗုံး ပါ <t-hmya'> 用于名词后, 意为“犹如”“好像”“宛如”: လေယဉ် ~ မြန်လှယဉ်။ 像飞机一样快。/ အသက် ~ မြတ်နီးသည်။ 视如生命。/ နတ်သား: ~ လှသောက္ကာလေး 仙般的少女

တမ္မားတခေါ် ကဝါ <t-hmyaw t-khaw> 一望无际, 漫无边际: ~ သွားရမယ့်ညွှာကျန်မလိုက်ချင်ဘူး။ 要走那么远, 我不想去。/ ~ ကြီးချင်းစားနေတယ်။ 漫无边际地冥想。

တမ္မား နါ <t-hmyin> 【值】 = တမ္မားင်း

တထိုး နါ <t-yi> 【纺】四股纱


တထိုးပိုး နါ <t-yi zi:> 手工织布机上梭子带四股纱织一次形成的织线

တထိုးတထိုး ကဝါ <t-yi: t-yain> = အထိုးအထိုး

တထိုးတထိုး ကဝါ <t-yu' t-ya'> 疼爱, 爱惜, 爱抚: စာအုပ်အဟားလေးကို ~ ကိုင်ကြည့်နေတယ်။ 十分爱惜地捧着旧书阅读着。/ ခိုးခိုးများကို ~ ပြုစုလုပ်ကျေးသည်။ 精心地侍奉年迈的父母。

တထိုးသန် I ကဝါ <t-yu dhan> 固执, 顽固, 死硬: ရှင်အကိုကြီး တထိုးပြီး ~ တာ့။ 你哥哥太固执了。II နါ <t-yu dhan> 固执, 固执的人: ဒီလူ ~ ပဲ့။ 这个人是个死硬派。

တယော နါ <t-yaw:> ①小提琴 ②不结籽的沉香; 伽罗木



တယောထိုး ကဝါ <t-yaw: hto:> 拉小提琴: ~ စံ 小提琴的弓

တယောက် နား <t-yaut> ①一位, 一个(人): ~ ဝေား ~ နားနှင့်။ 一传十, 十传百 ②那个……(加重语气): ကို

ချင်ထိုင် ~ ကတခေါက်တလောကြည့်ဖော်မရပါဘူး။ 那个哥漆菜一次也不来看看。

တယောက်ချင်း ကဝါ <t-yaut khyin:> 单个地, 单人, 个人

တယောက်တကဲ့ ကဝါ <t-yaut d-gwe:> 各自, 各自分散地: ~ ဖြစ်သွားတယ်။ 走散了。/ ~ လုပ်တယ်။ 各干各的。/ ~ စားတယ်။ 各吃各的。

တယောက်တပေါက် ကဝါ <t-yaut d-baut> 七嘴八舌: အစိုး

အဝေးမှာ ~ ပြောနေကြသည်။ 在会上七嘴八舌地谈论着。

တယောက်တပြန် ကဝါ <t-yaut d-byan> 相互, 轮流地: ~

တိုင်ကြတယ်။ 互相告状。/ ~ ဆောက်ကြတယ်။ 互相攻击。

တယောက်တလေ I ကဝါ <t-yaut t-lei> 极个别地 II နါ

<t-yaut t-lei> 个别别人

တယောက်တလဲ ကဝါ <t-yaut t-le:> 轮流: စက်ဘီကိုပို့အစ်ကိုနှစ်ယာ် ~ စီးကြတယ်။ 兄弟俩轮流骑自行车。

တယောက်တလက် ကဝါ <t-yaut t-let> 众人齐动手: ~ ပိုင်းလုပ်ကြယ်ပြီးပို့မယ်။ 大家一起动手干, 就能完成。

တယောက်တလုံး နါ <t-yaut lon:> (强调某人存在的作用)有 …… 在: အပေါ်ဝပ်မှာဆရာဝန် ~ ရှိရက်သားနဲ့သွားမလောက်ကြဘူး။ 楼上明明有位医生, 却不去叫。/ မင်္ဂလာကိုနဲ့ ငါ ~ ရှိသားပဲ။ 有我呢, 别怕!

တယောက်တဆောင် ကဝါ <t-yaun t-hsaun> 郑重其事地, 堂皇地

တယောက်တဆုံး ကဝါ <d-yin' d-thi> 拖曳地

တထိုးတထိုး ကဝါ <d-yein: d-yain> = အထိုးအထိုး

တရကြုံး ကဝါ <d-r-gyan: / d-l-gyan:> 狂暴, 粗暴, 猛烈: ~ တိုက်ခိုက်သည်။ 猛烈地进攻。/ ဖက်ဆစ်တွေကလူထို့ ~ ဖော်ဆီးတယ်။ 法西斯大肆逮捕群众。

တရစပ် ကဝါ <d-r-zat / d-l-zat> 不间断地, 一连气地: စက် သော်တို့မြင် ~ ပစ်ခတ်သည်။ 用机枪不断扫射。/ မြင်ကောင်များသည် ~ ဝင်ကိုက်ကြလေသည်။ 蚊子不断地袭来。

တရစွန်း ကဝါ <d-ra dun:> = တရကြုံး

တရစည်း ဗုံး <t-r-hti> = တပဲ

တရနှုံး ကဝါ <d-r-hnan:> 到处, 各处

တရပေ ကဝါ <d-r-bei> ①没有规律: ~ နောက်သည်။ 生活放荡无羁。/ ~ လုပ်တော်သည်။ 常常乱来。②邋遢, 不在意: အဝါအဝေး ~ ဝတ်သည်။ 衣服穿得脏兮兮。

တရပတ် I ကဝါ <d-r-bat> 肋肋腻腻: ပုံဆိုး ~ ကြိုးနှင့်လူ 穿着肥长筒裙的人 / သက်နှုံးကို ~ ရှုံသည်။ 披着肥大的袈裟。II <d-r-bat> နါ 僧侶用的巨大扇子

တရပိုး ကဝါ <d-r-bein:> 厚厚地, 稠稠地: သနပ်ခါး ~ လိမ်းထားသည်။ 抹了厚厚一层黄香料粉。/ ကောက်ပိုးကိုချို့ခြင်း ~ ကျော်သည်။ 里面衬了稻草上面涂了厚厚的一层泥。/ ချေးလျှော်တွေ ~ ပေနေသည်။ 身上是一层厚厚的污垢。

တရပုံး နါ <t-r-bout> = စရာဘုံ

တရပန်းကြမ်း ကဝါ <d-r-man: gyan:> = တရကြုံး